

နတ်ကတော် နှ၊ <nat g-daw> ①神婆 ②在戏剧、木偶戏中  
第一天晚上演出的官女

နတ်ကနား နှ၊ <nat k-na> 敬神时搭的棚子

နတ်ကနားပေး က၊ <nat k-na: pei> 搭棚子敬神

နတ်ကနားပွဲ နှ၊ <nat k-na: bwe> 敬神会，祭礼

နတ်ကိုး က၊ <nat ko> 祭神，敬神

နတ်ကောက် I နှ၊ <nat kaut> ①一种野生稻Oryza Sativa,  
Linn ②麦子 II က၊ <nat kaut> (迷信)神婆等下神  
时说神仙喜欢某妇女收她  
为神妻

နတ်ကပ် က၊ <nat kat> 神仙  
保佑

နတ်ကျ က၊ <nat kya> 神附  
身: တကိုယ်လုံး ~ သလိုတုန်နေ  
၏။ 像神附身似的全身抖  
动着。

နတ်ကြီး က၊ <nat kyi> (迷信)  
神灵非常厉害

နတ်ကြမ်း က၊ <nat kyan> =  
နတ်ကြီး

နတ်ကွန်း နှ၊ <nat kun> 神殿，  
神龛

နတ်ကွပ် နှ၊ <nat kut> 只有一  
个睾丸的人，(只有一个睾丸的)隐睾症

နတ်ချင်း နှ၊ <nat khyin> 颂神歌

နတ်ချည်လွင့် က၊ <nat khyi lwint> 丝状物在空中飘(迷信  
者认为这是特别的征兆)

နတ်ငှက်ပျော နှ၊ <nat hng-pyaw> 【植】天蕉 Musa glauca  
Roxb

နတ်ပေါး နှ၊ <nat z-ba> ①一种野生稻(粮食不足时采  
食) Oryza sativa, Linn ②宽叶稻 Oryza Latifolia

နတ်စာ နှ၊ <nat sa> ①祭神食品 ②姻缘

နတ်စား က၊ <nat sa> 一家人同吃祭神后的食品

နတ်စက်လ နှ၊ <nat set la> (古)缅甸四月

နတ်စင် နှ၊ <nat sin> = နတ်ကွန်း

နတ်စည် နှ၊ <nat si> 神鼓

နတ်စိမ်း နှ၊ <nat sein> 冤鬼，恶死鬼，屈死鬼

နတ်စိမ်းနတ်ဝါး နှ၊ <nat sein: nat wa> = နတ်စိမ်း

နတ်ဆိုး နှ၊ <nat hso> 恶神，凶神

နတ်ညှင်း နှ၊ <nat hnyin> 蝉，知了

နတ်တူးတွင်း နှ၊ <nat tu: dwin> 天然水井

နတ်တော် နှ၊ <n-daw> 缅甸九月

နတ်တော်ပဲ နှ၊ <n-daw be> 眉豆 Vigna catiang Typica

နတ်တင် က၊ <nat tin> ①(以食品、衣物、花卉等)供神，祭神

②(赌博或竞赛时)不算数: အရင်ဟာမှာနတ်သာတင်လိုက်ပေ  
အိုးတော့။ 以前的就不算了。

နတ်တိုင်သံ နှ၊ <nat tain dhan> 敬神诗

နတ္တိ က၊ <nat hti> [巴]空，没有: အဝတ်ပေါ၊ဗလာ ~ ။ 赤  
身露体。

နတ်ထင်း နှ၊ <nat htin> 【植】雪松 Pinus Deodara

နတ်ထိန်း နှ၊ <nat htein> 神婆，女巫，服侍神的人

နတ်ဒေါ နှ၊ <nat dei wa> 神

နတ်ခိုး နှ၊ <nat do> 迎神或祭神时演奏的乐曲

နတ်နေ နှ၊ <nat nei> (占卜)表示某日神在某个方位

နတ်နေကိုင်း နှ၊ <nat nei gain> ① = ခေါင်ကိုင်း ②(喻)首长，  
可尊敬的人

နတ်နိုးလ နှ၊ <nat no: la> (古)缅甸八月

နတ်နန်း နှ၊ <nat nan> ① = နတ်ကွန်း ②(喻)妓院

နတ်ပသ က၊ <nat pa' tha> 供神，祭神

နတ်ပူဇော် က၊ <nat pu zaw> 供神，祭神: ~ ပွဲ 祭神节

နတ်ပူး က၊ <nat pu> 神附身

နတ်ပိုး နှ၊ <nat po> = ပိုးတောင်းတံ

နတ်ပေါက် နှ၊ <nat paut> 椰子内果皮(角质硬壳)上胚发  
芽的部位(饮椰汁时可以从此处钻孔)

နတ်ပန်း နှ၊ <nat pan> ①【植】槿爵床 Justicia decussata  
Roxb ②泛指红色的花

နတ်ပန်းဆော် က၊ <nat pan: hsaw> (花生等)开始开花

နတ်ပျက် နှ၊ <nat pyet> 恶神

နတ်ပြ က၊ <nat pya> 把准备剃度的少年带到神龛前求  
神保佑

နတ်ပြက် နှ၊ <nat pyet> 戏、木偶剧中扮演神的丑角

နတ်ပြည် နှ၊ <nat pyi> 仙境

နတ်ပြည်ခြောက်ထပ် နှ၊ <nat pyi khyaut htat> 【佛】六重天，  
六欲天，即: စတုမဟာရာဇ် 四天王天၊ တာဝတိံသာ 切利天၊  
ယာမာ 夜摩天၊ တုသိတာ 兜率天၊ နိမ္မိဒနဂတိ 乐变化天၊  
ပရနိမ္မိတဝသဝတ္တိ 他化自在天

နတ်ပြည်စံ က၊ <nat pyi san> 驾崩，归天

နတ်ပြည်စံလွန် က၊ <nat pyi san lun> = နတ်ပြည်စံ

နတ်ပြည်ပျော် က၊ <nat pyi pyaw> 薨，殁

နတ်ပြည်လား က၊ <nat pyi la> = နတ်ပြည်ပျော်

နတ်ပွဲ နှ၊ <nat pwe> ①供品(供神的食物) ②供神会，祭  
神会

နတ်ပွယ် က၊ <nat pwe> (古) = နတ်ကိုး

နတ်ဖမ်းစား က၊ <nat phan: sa> 着魔

နတ်ဘီလူး နှ၊ <nat b-lu> 吃人的恶神

နတ်ဘုံ နှ၊ <nat bon> 六欲天，仙境

နတ်ဘုံနတ်နန်း နှ၊ <nat bon nat nan> = နတ်ဘုံ

နတ်မိမယ် နှ၊ <nat mi' me> 天仙，仙女

